

# အင်္ဂလိပ်စာပေကဏ္ဍပုံဆွဲကား

(ယန်ချန်)

ဘာသာပြန်သူ : Out Ber

စာစဉ် (၁၇)

(Chapter 209 - 220)

## အပိုင်း(၂၀၉)

စွန်းချင်းရွယ်မှာ ယန်ချန်အပေါ် သူမ၏ ခံစားချက်အား ဖွင့်ဆိုရန် လာရောက်ခြင်း ဖြစ်သည်။ ။ ယခင်က သူမအပေါ် ကြင်နာနွေးထွေးမှု ပေးခဲ့သော နတ်သမီးရှိနှင့် ယှဉ်ပြိုင်ကာ သူ၏ တာအိုလက်တွဲဖော် ဖြစ်လိုသည်။ ။ သူမသည် ယန်ချန်ထံမှ ဝေဝါးသော အဖြေသာ ရရှိခဲ့သည်။ ။ သို့သော် စိတ်သက်ရာ ရမှုနှင့် အတူ ကျင့်ကြံမှုအား အာရုံစိုက် လုပ်ဆောင်ချင်သော အကြောင်းပြချက်ဖြင့် သူမ ဂိုဏ်းသို့ပြန်သွားခဲ့သည်။ ။

ယန်ချန်က စွန်းချင်းရွယ်အား ပြန်လွှတ်ပြီးနောက် စိတ်ရှုပ်ထွေးမှု များအား ဖယ်ထုတ်ပစ်လိုက်၏။ အချိန်အတန်ကြာ စဉ်းစားပြီးနောက် ပြင်ပသို့ ထွက်ခွာခြင်း မပြုပဲ ဒုတိယရက်စက်သော ယန်ခြံဝင်းတွင် အာရုံစိုက် ကျင့်ကြံခြင်းက ပိုမို သင့်တော်သည် ဟု ဆုံးဖြတ်လိုက်၏။

ယန်ချန်က တံခါးပိတ် ကျင့်ကြံခြင်းမှ ပြန်ထွက်လာသော စီနီယာအစ်မတော် ကုန်းစွန်းလင်ထံသို့ အလည်အပတ် သွားရောက်ခဲ့သည်။ ။ သူမက ကောင်းယွဲ့ကဲ့သို့ပင် မိန်းမပျိုများ နှင့် စပ်လျဉ်း၍ ကံကောင်းသော သူ၏ ကံအား ကျီစယ်ခဲ့သည်။ ။ သို့သော် သူမက ထိုအကြောင်းအား များစွာ မပြောခဲ့ပေ။ သူမ အသုံးပြုရန်နှင့် ရရှိနိုင်သော ဝင်္ကံပါပညာရပ် စာအုပ်များကို လမ်းညွှန်ပေးရန် သူ့အား တောင်းဆိုခဲ့သည်။ ။ ထို့နောက် သူမ၏ လေ့လာမှုအား ပြန်လည် စတင်ခဲ့သည်။ ။

ယန်ချန်က နှုမင်ချင်းနှင့် ဝမ်ယွမ်တို့ ထံသို့ အလည်အပတ် သွားရောက်ခဲ့သည်။ ယန်ချန်က သူနှင့် ရင်းနှီးသူတိုင်းထံသို့ လည်ပတ်ကာ လမ်းညွှန်မှု ပေးရုံသာမက၊ ဒဏ္ဍာရီလာ ဆေးပင် တချို့အား ပေးအပ်ခဲ့သည်။ စီနီယာ အနည်းငယ်မှာ သူ့အား ကျေးဇူးတင်ခဲ့ကြသည်။ ။

တခြားတစ်ဖက်တွင် နန်းတော်ခေါင်းဆောင်မှာ ယန်ချန်၏ ဒုက္ခအား စိုးရိမ်ပူပန်မှု ဖြစ်မနေခဲ့ပေ။ သူ၏ အစီအစဉ်များ အောင်မြင်လိမ့်မည်ဟု ယုံကြည်နေခဲ့သည်။ ။

သူ၏ ဆရာဘိုးဘိုး ဝမ်ယုံမှာ သက်ရှိဓားပျံအတွက် ချီလင်ဦးချို့အား သွန်းလုပ်သန့်စင်နေခဲ့၏။ သူသည် တံခါးပိတ် သွန်းလုပ်နေခြင်းမှ ထွက်ခွာလာခြင်း မရှိသေးပေ။ ထို့ကြောင့် ယန်ချန်မှာ ဆရာဘိုးဘိုးထံမှ တာအိုလက်တွဲဖော် ကိစ္စနှင့် စပ်လျဉ်း၍ အကြံဉာဏ် မရရှိနိုင် ဖြစ်နေခဲ့သည်။ ။

ယန်ချန်က သူ၏ ဆရာမနှင့် စကားထပ်မံ ပြောဆိုခဲ့၏။ ထို့နောက် တံခါးပိတ် ကျင့်ကြံခြင်းအား စတင်ခဲ့သည်။ ။

အမာရွတ်ထံမှ ရရှိခဲ့သော သတ္တမအစစ်အမှန် သတ္တုချီသည် သူ့အတွက် အလွန် အသုံးဝင်၏။ ယခင်က သူ ထပ်မံ မြင့်မားသွားသော နယ်ပယ်အား တည်ငြိမ်စေရန် ကြိုးစားနေရသောကြောင့် အသုံးပြုနိုင်ခြင်း မရှိခဲ့ပေ။ သို့သော် ဆေးလုံးသန့်စင်ခြင်းနှင့် အချိန်ကြာမြင့်စွာ ခရီးသွားပြီးနောက် သူ၏ သတ္တမသတ္တု စိတ်ဝိညာဉ် စွမ်းအားများကို အဆင့်မြှင့်တင်ရန် အချိန်ရောက်ပြီကို ယန်ချန်က သိနားလည်ခဲ့သည်။ ။

ဤကာလအတွင်း ကောင်းကင်ဟိန်းမှာ သူ့ကိုသူ ပျိုးထောင် နေခဲ့သည်။ ။ ယန်ချန်က တံခါးပိတ် ကျင့်ကြံခြင်း မဝင်ရောက်မီ ကောင်းကင်ခွေး၏ သွေးအဆီအနှစ် ဇွန်းနှစ်ဇွန်းစာ တိုက်ကျွေးခဲ့သည်။ ။ မကြာမီ

ကောင်းကင်ဟိန်း၏ ခန္ဓာကိုယ်တစ်ခုလုံး စွမ်းအင်သွေးကြောများ ယှက်သန်းလာကာ ထပ်မံ သတိလစ်သွားသည်။ ။ ယခင်အကြိမ်နှင့် ယှဉ်လျှင် ကောင်းကင်ဟိန်း၏ စွမ်းအင်သွေးကြောများမှာ ပိုမို ထင်ရှားကာ သန့်စင်လာ၏။

ယန်ချန်က ကောင်းကင်ဟိန်း၏ အသွင်ပြောင်းလဲနေမှုအား ကြည့်ရင်း ကျေနပ်အားရ ဖြစ်နေခဲ့သည်။ ။ နောက်ဆုံးတွင် သူ ရင်ဆိုင်ရမည့် ရန်သူများအား တွေးတောမိချိန် သူ၏ စိတ်ခံစားမှုများက ပြတ်သားလာ၏။ လျင်မြန်စွာဖြင့် သူ၏ ကျင့်ကြံမှုအား ဝင်ရောက်ခဲ့သည်။ ။

သူ၏ ထံတွင် သတ္တမအစစ်အမှန် သတ္တု ကျင့်စဉ် ရှိ၏။ သတ္တမအစစ်အမှန် သတ္တုချိုအား ရရှိပြီးနောက် ၎င်းအား ကျင့်ကြံရန် အခက်အခဲ မရှိတော့ပေ။

ယန်ချန်က အမာရွတ်ထံမှ ရရှိထားသော ကျောက်စိမ်းပုလင်းအား ထုတ်ယူလိုက်ကာ တားမြစ်စည်း တံဆိပ်များကို တစ်ခုပြီး တစ်ခု ဖယ်ရှားလိုက်၏။ သတ္တမအစစ်အမှန် သတ္တုချို အနှစ်သာရများများ သည် ပုလင်းနှုတ်ခမ်းဝမှ ထွက်ပေါ်လာ၏။

ယန်ချန်က လေထဲတွင် ရှိနေသော သတ္တမအစစ်အမှန် သတ္တုချို အနှစ်သာရများကို နှာခေါင်းဖြင့် စုပ်ယူပြီးနောက် သတ္တမအစစ်အမှန် သတ္တုကျင့်စဉ်အား စတင် ကျင့်ကြံခဲ့သည်။ ။ သူ၏ စိတ်အစဉ်မှာ လှိုင်းတံပိုးထန်ခြင်း မရှိပဲ အလုံးစုံ ငြိမ်သက်နေခဲ့သည်။ ။

သတ္တမအစစ်အမှန် သတ္တုချို အနှစ်သာရများ သည် သူ၏ သတ္တမ သတ္တု စိတ်ဝိညာဉ်စွမ်းအားများ အတွင်း စတင် စိမ့်ဝင်ပျံ့နှံ့ သွားကာ အသွင်ပြောင်းလာ၏။ သတ္တမအစစ်အမှန် သတ္တုချို အနှစ်သာရများက ၎င်း၏ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအားများကို စတင် ဖိနှိပ်ကာ အ

စားထိုး နေရာယူလာသည်။ ။

အချိန်ငါးလ ကြာပြီးနောက် ယန်ချန်၏ သတ္တမသတ္တု စိတ်ဝိညာဉ်စွမ်းအားမှာ သတ္တမအစစ်အမှန် သတ္တုချီစွမ်းအား အဖြစ်သို့ အသွင်ပြောင်းလဲ သွားခဲ့သည်။ ။

သို့သော် အသွင်ပြောင်းလဲပြီးနောက် သတ္တမသတ္တု စိတ်ဝိညာဉ်စွမ်းအား ကိုးဆယ်ရာခိုင်နှုန်း ကုန်ခန်းသွားသည်။ ။

သို့သော် သူ၏ ယခင် သတ္တမသတ္တု စိတ်ဝိညာဉ်စွမ်းအားထက် လက်ရှိ သတ္တမအစစ်အမှန် သတ္တုချီစွမ်းအားသည် ပြိုင်ဘက်ကင်းသည်။ ။

ဟန်ချက်ညီမှု အခြေအနေသို့ ရောက်ရှိရန် သူ၏ တခြားသော စိတ်ဝိညာဉ်စွမ်းအား ကိုးမျိုးမှာ ကျောက်စိမ်းပုလင်းမှ သတ္တမအစစ်အမှန် သတ္တုချီအား စုပ်ယူနိုင်ရန် ကူညီခဲ့သည်။ ။ ထို့ကြောင့် သူ၏ သတ္တမသတ္တု စိတ်ဝိညာဉ်စွမ်းအားမှာ လျင်မြန်စွာ အားပြည့်လာ၏။

ကျောက်စိမ်းပုလင်းမှ သတ္တမအစစ်အမှန် သတ္တုချီမှာ အလုံးစုံ စုပ်ယူခြင်း ခံလိုက်ရ၏။ အမာရွတ်၏ သတ္တမအစစ်အမှန် သတ္တုချီအား များပြားစွာ စုဆောင်းခဲ့ခြင်းက ကံကောင်းမှု တစ်ခု ဖြစ်သည်။ ။ ထို့ကြောင့် ယန်ချန် စိတ်ဝိညာဉ်စွမ်းအားကို အလုံးစုံ အသွင်ပြောင်းလဲ နိုင်စေခဲ့သည်။ ။

ထို့နောက် မြေအောက် စွမ်းအင်ကြောမှ အရှိန်အဟုန် နှင့် ပြင်းစွာဖြင့် အားဖြည့် ကူညီခဲ့သည်။ ။ စုပ်ယူခြင်းနှင့် အသွင်ပြောင်းခြင်းတို့ ပြုလုပ်ပြီးနောက် သူ၏ ယခင် သတ္တမသတ္တု စွမ်းအင်အဆင့်သို့ ပြန်လည်ရရှိရန် ဖြည်းညင်းစွာ ထူထောင်နေခဲ့သည်။ ။

အရည်အသွေး မြင့်တင်ထားသော စိတ်ဝိညာဉ်စွမ်းအား များ သည် ဖြည်းညင်းစွာဖြင့် စတင် ဖြည့်တင်းလာ၏။ ထိုကဲ့သို့ ဖြည့်တင်းနေချိန် အတောအတွင်း ယန်ချန်၏ အသိပင်လယ်မှာ ထပ်မံ အသွင်ပြောင်းလဲ သွားသည် ။

ပဉ္စမ မြေဆီလွှာတွင် ရုတ်တရက် ရွှေမှုန်များ စိမ့်ဝင် ပျံ့နှံ့လာသည် ။ ရွှေမှုန်များ သည် သတ္တမသတ္တုသာ ဖြစ်သည် ။ ယင်းက ဓာတ်ကြီးငါးပါး ၏ အပြန်အလှန် ဆက်နွှယ်မှု ဖြစ်သော မြေကြီးမှ သတ္တုအား မွေးဖွား ခြင်း ဖြစ်သည် ။

ထိုပြောင်းလဲမှုများ နှင့် အတူ ယန်ချန်၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိ ညာဉ် စွမ်းအားများမှာ စတင် အသွင်ပြောင်းသွားသည် ။ လွန်ခဲ့သော နှစ်များ အတွင်း သူသည် ပဉ္စမအစစ်အမှန် မြေချီဓာတ်အား ကျင့်ကြံခဲ့ ပြီး ဖြစ်သည် ။ ယခုအချိန်တွင် သတ္တမသတ္တု စိတ်ဝိညာဉ်စွမ်းအားသည် ရူးသွပ်ဖွယ် ကောင်းလောက်အောင် တိုးပွားလာသည် ။

သူ၏ အသိပင်လယ် အရွယ်အစားမှာ နောက်တစ်ကြိမ် ကျယ်ပြန့် လာ၏။ သူ၏ အသိပင်လယ်မှာ မူလက တစ်ရာမူ အကျယ်အဝန်းသာ ရှိ ခဲ့၏။ ယခုအချိန်တွင် တစ်ရာငါးဆယ်မူ အထိတိုင် ကျယ်ပြန့်သွားသည် ။ ထို့နောက် အစောပိုင်း စိတ်ဝိညာဉ်အဆင့်အား တိုက်ရိုက်ချိုးဖျက်ကာ အလယ်အလတ် စိတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိသွားခဲ့သည် ။

ထိုအဆင့်တွင် ယန်ချန်၏ နတ်ဘုရားစိတ်ဝိညာဉ် ကြီးမျှင်များ သည် ဒုတိယရက်စက်သော ယန်ခြံဝင်း၏ ဆယ်မိုင် ပတ်ပတ်လည် တစ် ခွင်လုံးအား လွှမ်းခြုံထားနိုင်ပြီ ဖြစ်သည် ။ ထိုဧရိယာအတွင်းရှိ မည်သ ည့် အရာကမှ ယန်ချန်အား ဖုံးကွယ် မထားနိုင်ပေ။ နတ်ဆိုးသစ်ပင်၏ အစစ်အမှန် ခန္ဓာကိုယ်မှ တစ်စုံတစ်ခု ဖုံးကွယ်ထားလျှင်ပင် ယန်ချန်

နတ်ဘုရားစိတ်အာရုံမှ မလွတ်မြောက်နိုင်ပါ။

သတ္တုအား ဖြစ်ပေါ်စေသော အခြေခံနိယာမ အောက်တွင် သတ္တမ သတ္တု စိတ်ဝိညာဉ်စွမ်းအားမှာ ဆက်လက် တိုးပွားလာသည်။ ။

ပဉ္စမအစစ်အမှန် မြေဓာတ် ကျင့်စဉ်နှင့် ပဉ္စမအစစ်အမှန် မြေချီ ဓာတ်တို့ ၏ အားဖြည့် ကူညီမှုနှင့် အတူ သတ္တမအစစ်အမှန် သတ္တု ကျင့်စဉ်နှင့် သတ္တမအစစ်အမှန် သတ္တုချီဓာတ်တို့ ကြောင့် အချိန်တို အတွင်း၌ သူ၏ သတ္တမသတ္တု စိတ်ဝိညာဉ်စွမ်းအားမှာ စတုတ္ထအဆင့်မှ ပဉ္စမအဆင့်သို့ ချိုးဖျက်ကာ နောက်ဆုံးတွင် ဆဋ္ဌမအဆင့်သို့ ချဉ်းနင်း ဝင်ရောက်သွားသည်။ ။

ထိုကဲ့သို့ တိုးမြှင့်လာမှုက အုတ်မြစ်ထူထောင်ခြင်း သတ္တမ အဆင့် ဖြစ်သော သူ၏ စတုတ္ထမီးဓာတ် ပြီးနောက် ဒုတိယ စွမ်းအင် အဆင့်အမြင့်ဆုံး ဖြစ်လာစေခဲ့သည်။ ။

ယန်ချန်သည် ပဉ္စမ အစစ်အမှန်မြေဓာတ် ကျင့်စဉ်အား ကျင့်ကြံခဲ့သည့် တိုင် ထိုအခြေအနေမျိုး မဖြစ်ပေါ်ခဲ့ပေ။ ဓာတ်ကြီးငါးပါးသည် တစ်မျိုးနှင့် တစ်မျိုး အပြန်အလှန် ထောက်မ နှိမ်နင်းနိုင်သည်။ သို့သော် တူညီသော အဆင့်တွင် ရှိနေမှာ သာ အကျိုးသက်ရောက်မှုအား ပြသခြင်း ဖြစ်သည်။ ။

ယန်ချန်သည် မဟာယင်ယန် ဓာတ်ကြီးငါးပါး ကျင့်စဉ်တွင် ပါရှိသည့် ကျင့်စဉ်နှစ်မျိုးအား ကျင့်ကြံခဲ့ပြီး ဖြစ်သည်။ ။ သို့သော် ထို နှစ်မျိုး တည်းသော စိတ်ဝိညာဉ်စွမ်းအားသည် သူ၏ စွမ်းအားကို ကြီးမားစွာ တိုးပွားစေခဲ့သည်။ ။

ယခုအချိန်တွင် ယန်ချန်မှာ မဟာယင်ယန် ဓာတ်ကြီးငါးပါး ကျင့်စဉ်အား အလုံးစုံ ကျင့်ကြံပြီးနောက် သူ၏ စွမ်းအားများမှာ မည်သည့်

အတိုင်းအတာထိ တိုးမြှင့်သွားနိုင်သည် ကို မတွေးနိုင်လောက်အောင် ဖြစ်နေခဲ့သည်။ ။

ရုတ်တရက် သူ၏ ကျင့်ကြံမှု တိုးမြှင့်လာမှုနှင့် အတူ ယန်ချန်မှာ နောင်တ အနည်းငယ် ရနေခဲ့သည်။ ။

တောက် ... ငါ့မှာ သာ သတ္တမသတ္တုဓာတ် ဓားပျံနဲ့ ပဉ္စမမြေဓာတ် ဓားပျံတို့ ရှိနေခဲ့ရင် ဘယ်လောက် ကောင်းလိုက်မလဲကွာ။ အဲဒါတွေကို သာ ပဉ္စမအစစ်အမှန် မြေချီဓာတ်စွမ်းအားနဲ့ သတ္တမအစစ်အမှန် သတ္တုချီဓာတ် စွမ်းအားတွေနဲ့ သာ သန့်စင်လိုက်ရင် ဘယ်လောက်များ ကြောက်မက်ဖွယ် ကောင်းသွားမလဲ ... တောက် ...

ကံမကောင်းစွာဖြင့် ယန်ချန်သည် သူ၏ စိတ်ဝိညာဉ်စွမ်းအား ဆယ်မျိုးအတွက် ဓားပျံနှစ်မျိုးသာ ရွေးချယ်ထားရသေးသည်။ ။ တစ်လက်မှာ တတိယမီးဓာတ် ဖြစ်သော တောက်ပသော ဓားပျံလေး ဖြစ်သည်။ ။ နောက်တစ်လက်မှာ ဒုတိယသစ်သားဓာတ် ဖြစ်သော သွေးတစ္ဆေနွယ်ပင် ဓားပျံဖြစ်သည်။ ။

သူ၏ ထံတွင် ဖမ်းလိုင်နတ်ဘုရား သစ်သား ရှိနေခဲ့သည်။ ။ သို့သော် ၎င်းမှာ သူ၏ ပထမသစ်သားဓာတ် ဓားပျံအတွက်သာ ရည်ရွယ်နိုင်သည်။ ။ ထို့ကြောင့် သူ၏ ထံတွင် သတ္တမသတ္တုနှင့် ပဉ္စမမြေဓာတ်တို့ အတွက် သင့်တော်သော ဓားပျံ မရှိသေးပေ။

ထို့ပြင် သတ္တမသတ္တုနှင့် ပဉ္စမမြေဓာတ်တို့ သည် ကိုယ့်ကိုယ်ကိုယ် မှော်အသုံးအဆောင် ပစ္စည်းများ အဖြစ် မဖော်ပြကြပေ။ ယန်ချန်၏ တရွရွ ဖြစ်နေသော စိတ်အား ထိန်းချုပ်ရန် ခက်ခဲ၏။ သို့သော် မည်သူ့ကိုမှ ပြောပြ၍ မရနိုင် ဖြစ်နေခဲ့သည်။ ။

ရုတ်တရက် ယန်ချန်မှာ သတ္တမသတ္တုဓာတ်နှင့် စပ်လျဉ်း၍ စိတ်



ကူးကောင်း တစ်ခုအား တွေးမိလိုက်သည် ။ ဆေးဥယျာဉ် ကျောက်စိမ်း ပုလင်း၏ ဓားဝင်ပါဖြင့် စီရင်ထားသော အမိုးခုံးသည် သတ္တမသတ္တုဓာတ် ဖြစ်သည် ။ ထို့ကြောင့် ၎င်းအား စမ်းသပ်ရန် အသုံးပြုနိုင်သည် ။

အမိုးခုံးအတွင်း၌ မိုချမ်နှင့် သူမ၏ တပည့်မများ သည် လှုပ်ရှားမှုမဲ့ ကျင့်ကြံနေကြသည် ။ ယန်ချန်မှာ ဆေးလုံးသန့်စင်နေသည့် ဆယ်စုနှစ် အတွင်း မိုချမ်တို့ အား တစ်ကြိမ်မှ ပြန်မကြည့်မိခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့် ဆေးဥယျာဉ်အတွင်းရှိ ပေါကြွယ်ဝသော စိတ်ဝိညာဉ် စွမ်းအားများကြောင့် မတော်တဆမှု မဖြစ်ခဲ့ပေ။

ယန်ချန်က မသင့်တော်သလို ခံစားရခြင်း မရှိပဲ မိုချမ်တို့ အား ဆေးဥယျာဉ်အတွင်း ဂရုတစိုက် ပြောင်းရွှေ့စေခဲ့သည် ။

သူသည် မူလရွှေအဆင့် တပည့်များ အတွက် နက်နဲသိမ်မွေ့ ယန်သစ်သီးကို စားသုံးစေခဲ့သည် ။

စိတ်ဝိညာဉ်အဆင့် တန်ခိုးရှင် မိုချမ်အတွက်မူ ဆေးဥယျာဉ်အတွင်း၌ နှစ်ပေါင်းတစ်သောင်း ဂျင်ဆင်းပင်များ ရှိနေခဲ့ခြင်းက ကံကောင်းမှုတစ်ခု ဖြစ်သည် ။ နှစ်တစ်ထောင် သက်တမ်းရှိသော နက်နဲသိမ်မွေ့ ယန်သစ်သီးမှာ လွန်စွာ မထူးခြားပေ။ နှစ်တစ်သောင်း ဂျင်ဆင်းများအား တစ်လလျှင် ဂျင်ဆင်း တစ်ပင်စီ စားသုံးစေခဲ့သည် ။

ယန်ချန်မှာ နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့သည် ။ သို့သော် မိုချမ်နှင့် သူမ၏ တပည့်မများ ၏ အသိမဲ့နေခြင်းအား ကုသနိုင်ခြင်း မရှိခဲ့ပေ။ သူတို့ သည် ယန်ချန် အမိန့်အတိုင်းသာ ပြုမူလှုပ်ရှား နေကြခြင်း ဖြစ်၏။ သူတို့ ၏ ပင်ကိုသိစိတ်ဖြင့် မည်သည့် အရာကိုမှ မပြုလုပ်နိုင်ကြပေ။

ယန်ချန် အမိန့်အတိုင်း မိုချမ်တို့ မှာ လှုပ်ရှားမှုမဲ့ ကျင့်ကြံခဲ့ကြသည် ။ သို့သော် သူမတို့ ၏ သိစိတ် ရှိစဉ်ကထက် ကျင့်ကြံမှုမှာ မြန်ဆန်နေခဲ့သ

ည် ။ ယင်းက မည်သည့် အတွေးမှ မရှိပဲ ကျင့်ကြံမှု တစ်ခုတည်းအပေါ် နှစ်မြှုပ် ထားနိုင်သောကြောင့် လည်း ဖြစ်သည် ။

သို့သော် ယန်ချန်က မိုချန်တို့ အပေါ် သနားကြင်နာစိတ် မဖြစ်မိပေ။ သူမတို့ သည် မှတ်ဉာဏ်ရှာဖွေခြင်း နည်းလမ်းအား အသုံးပြုကာ လူအများအား ဖျက်ဆီးခဲ့သူများ ဖြစ်သည် ။ ထို့ကြောင့် ကိုယ်ပြုသည့် ကံကိုယ်ထံပြန်လာခြင်း သဘောသာ ဖြစ်သည် ။

အမိုးခုံးခန်းမတွင် ဝဲပျံနေသော ဓားပျံ လေးဆယ့်ကိုးလက်မှ လွဲ၍ တခြားအရာများ မရှိတော့ပေ။

ယန်ချန်က နက်နဲသိမ်မွေ့ ယန်သစ်များကို ကြိုတင်ပြင်ဆင်လိုက်၏ ။ ထို့နောက် မြေအောက် စွမ်းအင်ကြော ထွက်ပေါက်တွင် မီးတောင် ကျောက်စိမ်းဖျာအား ချခင်း ထိုင်လိုက်၏။ ယန်ချန်က အရာအားလုံး ပြင်ပြီးနောက် ပုလင်းအဖုံးအား ဆုပ်ကိုင်ကာ အဖုံးအတွင်းသို့ သူ၏ နတ်ဘုရားစိတ်အာရုံကို ပို့လွှတ်လိုက်သည် ။

သူသည် သတိကြီးစွာ ထားနေခဲ့သည် ။ သူသည် ဆေးဥယျာဉ်အား ပထမအကြိမ် သန့်စင်ချိန်က အလွန်များ ပြားသော စွမ်းအားကို အသုံးပြုခဲ့ရသည် ။

လက်ရှိအချိန်တွင် သူ၏ စွမ်းအင်အဆင့်မှာ ပို၍ မြင့်မားလာ၏။ ထို့ပြင် နတ်ဘုရားစိတ်အာရုံမှာ အလယ်အလတ် စိတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိနေခဲ့၏။ သို့သော် လွန်စွာ သတိထား နေခဲ့သည် ။

ပုလင်းအဖုံးအား သူ၏ နတ်ဘုရား စိတ်အာရုံဖြင့် ချည်နှောင် ပေါင်းစည်းထားပြီး ဖြစ်သည် ။ ထို့ကြောင့် သူ၏ နတ်ဘုရား စိတ်အာရုံကို အမိုးခုံးခန်းမ၏ ပုလင်းအဖုံး အတွင်းသို့ အလွယ်တကူ ဝင်ရောက်နိုင်စေသည် ။

အဖုံးအတွင်းသို့ ဝင်ရောက်လိုက်ချိန် သူ၏ အသိပင်လယ်ထဲတွင် ဧရာမ ကြီးမားသော အမိုးခုံး ပုလင်းအဖုံး၏ ပုံရိပ်က ပေါ်လာသည်။ ။

ဆေးဥယျာဉ်အား သွန်းလုပ် ဖန်တီးခဲ့သူသည် မယုံနိုင်ဖွယ်ကောင်းသော ပန်းပဲပညာရှင် ဖြစ်သည်။ ။ အသုံးပြုသော ပစ္စည်းတချို့၏ အပြစ်အနာမှ လွဲ၍ သူ၏ ပန်းပဲပညာမှာ အပြစ်အနာအဆာ မရှိသလောက် ပြီးပြည့်စုံလွန်းခဲ့သည်။ ။

ယန်ချန်က ကောင်းကင်ဘုံ ကြယ်တာရာ ရတနာသန့်စင်ခြင်း ကျင့်စဉ်အား အသုံးပြုကာ သန့်စင်လိုသည်။ ။ နောက်ဆုံးအကြိမ် ဆေးဥယျာဉ် ကျောက်စိမ်းပုလင်းအား သန့်စင်ချိန်က ကောင်းကင်ဘုံ ကြယ်တာရာ ရတနာသန့်စင်ခြင်း ကျင့်စဉ်၏ ပထမအဆင့်ဖြင့် သန့်စင်ခဲ့သည်။ ။ သူသည် အမိုးခုံး ပုလင်းအဖုံးအား မည်သည့် အဆင့်ထိတိုင် သန့်စင်နိုင်မည်ကို သိလိုခဲ့သည်။ ။

ကောင်းကင်ဘုံ ကြယ်တာရာ ရတနာသန့်စင်ခြင်း ကျင့်စဉ်၏ ညွှန်ကြားချက် အောက်တွင် သူ၏ သတ္တမသတ္တု စိတ်ဝိညာဉ် မှော်စွမ်းအားများ သည် အဖုံးအတွင်းသို့ စီးဆင်း ဝင်ရောက်သွားကာ ခန်းမတစ်ခုလုံးအား စတင် သန့်စင်ခဲ့သည်။ ။

သူ၏ စွမ်းအင်အဆင့်နှင့် နတ်ဘုရား စိတ်အာရုံတို့ မြင့်မားလာမှုကြောင့် ကောင်းကင်ဘုံ ကြယ်တာရာ ရတနာသန့်စင်ခြင်း ကျင့်စဉ်၏ ပထမအဆင့်အား လဝက်တာ ကာလဖြင့် အခက်အခဲမရှိ သန့်စင်နိုင်ခဲ့သည်။ ။

ယန်ချန်က ကျန်ရှိနေသေးသော သူ၏ စွမ်းအင်များကို ခံစားမိသည်။ ။ ထို့ကြောင့် သံပူနေချိန် ထုနှက်ရမည် ဟူသော ဆိုရိုးစကားအတိုင်း ဒုတိယအဆင့်အား ချက်ချင်း သန့်စင်ခဲ့သည်။ ။ ဒုတိယအဆင့်တွင် အခက်

အခဲမှာ ပိုမိုများ ပြားလာ၏။

ဆေးဥယျာဉ်မှာ လွန်စွာ အဆင့်မြင့်မား၏။ အခြေခံအားဖြင့် စိတ်ဝိညာဉ်အဆင့် တန်ခိုးရှင်များ သာ အသုံးပြုနိုင်သည် ။ သို့သော် ယန်ချန်၏ စွမ်းအင်အဆင့်မှာ အုတ်မြစ်ထူထောင်ခြင်း အဆင့်ဖြစ်သည် ။ ထို့ကြောင့် သန့်စင်ခြင်းမှာ လွန်စွာ ခက်ခဲစေသည် ။

သို့သော် အကန့်အသတ်မဲ့ ထောက်ပံ့ပေးနေသော စိတ်ဝိညာဉ်စွမ်းအားများ အပြင်၊ ယန်ချန်၏ နည်းစနစ်များကြောင့် အချိန်သုံးလ ကြာပြီးနောက် ကောင်းကင်ဘုံ ကြယ်တာရာရတနာ သန့်စင်ခြင်း ကျင့်စဉ်၏ ဒုတိယအဆင့်ဖြင့် သန့်စင်နိုင်ခဲ့သည် ။

သတ္တမအစစ်အမှန် သတ္တုချိုဖြင့် ဖွဲ့စည်းထားသော စိတ်ဝိညာဉ် စွမ်းအားများမှာ အမိုးခုံးအတွင်း ပျံ့နှံ့ ဝင်ရောက်နေခဲ့ပြီ ဖြစ်သည် ။ ခန်းမအတွင်း၌ မဟူရာရွှေမှုန်များ စွာ ရွေ့လျားနေသလို၊ စိတ်ဝိညာဉ် စွမ်းအားများက ပိုမို သန့်စင်သွားသည် ။

ယန်ချန်သည် ဓားပျံ လေးဆယ့်ကိုးလက် ဝက်ပါ၏ အရည်အသွေးကို တိုးမြှင့်နိုင်ခြင်း မရှိသေးပေ။ သို့သော် အမိုးခုံးခန်းမ၏ အသွင်ပြောင်းလဲသွားမှုသည် သူ့အား နှစ်ထောင်းအားရ ဖြစ်စေခဲ့သည် ။ အဆောက်အဦက ပိုမိုတည်ငြိမ်လာကာ စိတ်ဝိညာဉ် စွမ်းအားများက သန့်စင်လာသည် ။ ထို့ပြင် ခုခံကာကွယ်မှု ပိုမို မြင့်မားလာသည် ကို မျက်စိဖြင့် ထွင်းဖောက်နေရသည် ။

ယန်ချန်က အမိုးခုံးခန်းမအား ကောင်းကင်ဘုံ ကြယ်တာရာရတနာ သန့်စင်ခြင်း ကျင့်စဉ်၏ ဒုတိယအဆင့်ဖြင့် သန့်စင်ပြီးနောက် မြေကမ္ဘာယစ် မိစ္ဆာဝက်ပါ ကျင့်စဉ်၏ ပထမအဆင့်ဖြင့် ထပ်မံသန့်စင်ကာ မီးစာမြှင့်ပေးခဲ့သည် ။

ရလဒ်မှာ သိသာထင်ရှား လွန်းခဲ့သည်။ မြေကမ္ဘာယစ် မိစ္ဆာဝင်္ဂါပါ ကျင့်စဉ်၏ ပထမအဆင့်ဖြင့် သန့်စင်ပြီးနောက် မဟူရာရွှေရောင် အမှုန် များ သည် စနစ်တကျ စီရင်ထားသည့် အလား ဖြစ်သွားသည်။

ယခုအချိန်တွင် တစ်စုံတစ်ယောက်မှ အပြင်းအထန် တိုက်ခိုက်ပါက သတ္တမ အစစ်အမှန် သတ္တုချိုဓာတ်ဖြင့် ဖွဲ့စည်းထားသော အကာအကွယ် ၏ ခုခံမှုမှာ ပိုမို အကြမ်းခံလာတော့မည် ဖြစ်သည်။ တိုက်ခိုက်မှု တစ်ချက်က အမိုးခုံးခန်းမအား ဖျက်ဆီးပစ်ရန် မဖြစ်နိုင်တော့ပေ။

ထို့နောက် ယန်ချန်က ယန်ချန်က စကြဝဠာ ရတနာသန့်စင်ခြင်း ကျင့်စဉ်ဖြင့် ပြန်လည် မွမ်းမံခဲ့သည်။ အရာအားလုံး ပြီးဆုံးသွားချိန် အမိုးခုံး ပုလင်းအဖုံးမှာ ရှင်းလင်းစွာ အသွင်ပြောင်းလဲ သွားသည် ကို သူ မြင်တွေ့နေရသည်။

ပုလင်းအဖုံးမှာ မဟူရာရွှေရောင် ပိုမိုတောက်ပလာကာ မဟူရာရွှေ ရောင် အလင်းကို ထုတ်လွှတ်နေခဲ့သည်။ ယင်းက ၎င်းအား ပိုမို ဆန်းကြယ် သွားစေခဲ့သည်။

ယန်ချန်က အမိုးခုံးခန်းမအား သူ၏ နတ်ဘုရားစိတ်အာရုံဖြင့် ထပ် မံချည်နှောင် ပေါင်းစည်းလိုက်၏။ ရုတ်တရက် ယန်ချန်က တစ်စုံတစ်ခု အား တွေးလိုက်၏။

ဟားဟား ... တစ်ယောက်ယောက်က ငါ့ကို အလောသုံးဆယ် တိုက် ခိုက်ချင်ရင် ဒါက ကြီးမားတဲ့ ဝှက်ဖဲ ဖြစ်သွားလိမ့်မယ် ... တောက် ... ဒု တိယရက်စက်သော ယန်ခြံဝင်းထဲတော့ ရူးကြောင်မူးကြောင်နဲ့ ဘယ် ကောင်မှ လာတိုက်ခိုက်မှာ မဟုတ်ဘူး ...

ယန်ချန်က အမိုးခုံးခန်းမအား ကောင်းကင်ဘုံ ကြယ်တာရာရတနာ သန့်စင်ခြင်း ကျင့်စဉ်၏ ဒုတိယအဆင့်နှင့် မြေကမ္ဘာယစ် မိစ္ဆာဝင်္ဂါ

ပါ ကျင့်စဉ်၏ ပထမအဆင့်တို့ဖြင့် သန့်စင်ခဲ့သည်။ ။ ထို့နောက် ဆေးဥယျာဉ် ကျောက်စိမ်းပုလင်းအား ထုတ်ယူလိုက်၏။

ထို့နောက် ပဉ္စမမြေဓာတ် စိတ်ဝိညာဉ် မှော်စွမ်းအားကို အသုံးပြုကာ ကောင်းကင်ဘုံ ကြယ်တာရာရတနာ သန့်စင်ခြင်း ကျင့်စဉ်၏ ဒုတိယအဆင့်နှင့် မြေကမ္ဘာယစ် မိစ္ဆာဝင်္ကပါ ကျင့်စဉ်၏ ပထမအဆင့်ဖြင့် သန့်စင်ခဲ့သည်။ ။

ဆေးဥယျာဉ်အတွင်းရှိ ပဉ္စမမြေဆီလွှာမှာ အလွန် ဆန်းကြယ်သည်။ ။ ၎င်းမှာ ဒဏ္ဍာရီလာ နှစ်တစ်သောင်း ဆေးပင်များ အတွက် အကောင်းဆုံး အခြေခံ အုတ်မြစ်များ ဖြစ်သည်။ ။ သန့်စင်မှု ပြီးဆုံးသွားချိန် ဆေးဥယျာဉ်အတွင်းရှိ ဆေးပင်အားလုံးမှာ တစ်နှစ်တာ အတွင်း၌ ဆယ်စုနှစ်များ စွာ သက်တမ်းတိုးမြှင့် သွားခဲ့သည်။ ။

ဒဏ္ဍာရီလာ နှစ်တစ်သောင်း ဆေးပင်များ ၏ အမြစ်များမှာ ပိုမို မြဲမြံသွားသည်။ ။ အစားထိုး ပြောင်းရွှေ့ စိုက်ပျိုးမှု အပြီးတွင် သတိမဲ့မှုကြောင့် သေကျေ ညှိုးနွမ်းသွားခြင်းမှ ကင်းဝေး သွားစေခဲ့သည်။ ။

အရာအားလုံး ပြီးဆုံးသွားချိန် အချိန်ခုနစ်လတာ ဖြတ်သန်းသွားပုံ ရသည်။ ။ ဤတစ်ကြိမ် တံခါးပိတ် လေ့ကျင့်မှုတွင် သတ္တမအစစ်အမှန် မြေချီဓာတ်အား ကျင့်ကြံမှုနှင့် အတူ ဆေးဥယျာဉ်နှင့် အမိုးခုံးခန်းမတို့ အား သန့်စင်မှုတို့ ကြောင့် အားလုံးပေါင်း အချိန် တစ်နှစ်ကျော် ဖြတ်သန်းသွားခဲ့သည်။ ။

ဤတစ်ကြိမ်တွင် ကောင်းကင်ဟိန်းမှာ ပိုမိုကြာညောင်းစွာ သတိလစ်နေခဲ့သည်။ ။ သို့သော် ၎င်း ပြန်လည် နိုးထလာချိန်တွင် သူ၏ အသွင်သဏ္ဍာန်မှာ အနည်းငယ် ပြောင်းလဲသွားသည်။ ။ သူ၏ ခန္ဓာကိုယ်မှာ ကျစ်လျစ်ကာ အနည်းငယ် ရှည်လျားလာသည်။ ။ သို့သော် သူသည်

နဂါးပုံသဏ္ဌာန်နှင့် မတူသေးပေ။ ထို့ပြင် ယာကျီ၏ စွမ်းအင်သွေးကြော များ လည်း နိုးထလာခြင်း မရှိသေးပေ။

စင်စစ် ... ကောင်းကင်ဟိန်းမှ ရူးသွပ်မတတ် လျှာဖြင့်လျက်နေ သော တောက်ပသောဓားပျံလေး စတင် ပြောင်းလဲလာခြင်းက ယန်ချန် မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်သည် ။ ယခင်နှင့် ယှဉ်လျှင် ဓားသွား၏ အရည်အသွေး ပြောင်းလဲသွားခြင်းက သိသာထင်ရှားသည် ။ ယင်းက သူ၏ သတ္တမသတ္တုဓာတ် အဆင့်မြင့်မားလာသောကြောင့် မ ဟုတ်ပါ။ ယာကျီ၏ စွမ်းအားများကြောင့် သာ ဖြစ်သည် ။

ယန်ချန်က တစ်ခုအား မျက်နှာသာပေး၍ တခြားတစ်ခုအား ခွဲခြား ဆက်ဆံတတ်သူ တစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် သူ၏ ဒုတိယသ စ်သားဓာတ် ဓားပျံအား ကောင်းကင်ဟိန်း အနီးတွင် ချပေးလိုက်သည် ။

သွေးတစ္ဆေနွယ်ပင်ဖြင့် ပြုလုပ်ထားသော ဒုတိယသစ်သားဓာတ် ဓားပျံမှာ တောက်ပသော ဓားပျံလေးထက် ပိုမို အဆင့်မြင့်မားသည် ။ ကောင်းကင်ဟိန်းက တောက်ပသော ဓားပျံလေးအား လျစ်လျူရှုလိုက် က သွေးတစ္ဆေနွယ်ပင် ဓားပျံအား စတင်လျက်ခဲ့သည် ။ ယန်ချန်သည် အနာဂတ်တွင် ဓားပျံများ ၏ အရည်အသွေးနှင့် စွမ်းအားများ တိုးမြှင့် လိုပါက ကောင်းကင်ဟိန်းအား ပေးထားရပေလိမ့်မည်။

ယန်ချန် မှာ တံခါးပိတ် ကျင့်ကြံမှုမှ ထွက် လာပြီးနောက် အနည်းငယ် စိတ်မရွှင်မပျ ဖြစ်လာ၏။ ထို့ကြောင့် ဆရာမအား ခေါ် ဆောင်ကာ အနီးအနားရှိ ဈေးသို့ သွားရောက်ရန် ဆုံးဖြတ်ခဲ့သည် ။ သူ ၏ ပျင်းရိမှုအား သက်သာစေရန်နှင့် ရရှိနေသော အကျိုးအမြတ်များ အား သိရှိရန်အတွက် ရှန့်ကွမ်းဖုန်း၏ ဈေးဆိုင်သို့ သွားရောက်လိုခြင်း ဖြစ်သည် ။

သို့သော် ကောင်းယွဲ့မှာ ဆောင်းဦးတစ်ထောင် နန်းမြင့်သို့ လိုက်ပါ  
ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် ယန်ချန်က ဓားပျံအား အသုံးပြုခြင်း မရှိပဲ တ  
စ်ကိုယ်တည်းသာ ပျင်းရိလေးတွဲစွာဖြင့် လမ်းလျှောက် သွားနေခဲ့သည်  
။

သို့သော် ယန်ချန်မှာ သန့်စင်သော ယန်နန်းတော်မှ ထွက်ခွာပြီးနော  
က် ဆောင်းဦးတစ်ထောင် နန်းမြင့်အနီးသို့ ရောက်ရှိချိန် လေထုအတွင်း  
ရှိ ထူးခြားမှုအား သတိထားမိလိုက်သည် ။ တစ်စုံတစ်ယောက်သည်  
မြို့ဈေးအတွင်းရှိ လူတိုင်းအား စောင့်ကြည့်နေပုံ ရသည် ။ ထို့ပြင် တစ်  
ယောက်တည်း မဟုတ်ပဲ အနည်းဆုံး လူ နှစ်ဆယ် ၊ သုံးဆယ် ရှိနိုင်သော  
အဖွဲ့ဖြစ်သည် ။

ထိုလူများ ၏ စွမ်းအင်အဆင့်မှာ အထွတ်အထိပ် အုတ်မြစ်ထူထောင်  
ခြင်း အဆင့်သာ အများ ဆုံး ရှိပုံရသည် ။ ထိုလူများမှာ နေရာတိုင်းတွင်  
ပြန့်ကျဲနေ၏။ တချို့မှာ လမ်းဘေးဈေးဆိုင်များ ခင်းကျင်းထားကာ  
တချို့မှာ ဈေးဝယ်နေကြ၏။ သို့သော် သူတို့ ၏ စူးရှသော အကြည့်များ  
က တစ်နေရာထဲတွင် သာ စုပြုံရောက်ရှိနေခဲ့သည် ။

\*\*\*